



ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရလူ့အခွင့်အရေးချိုးဖောက်မှုသတင်းထုတ်ပြန် ချက်

၂၀၂၂ ခုနှစ် မေလ ၁၁ ရက်

ရှမ်းပြည်တောင်ပိုင်းရွှင်မြို့နယ်အတွင်း ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှဧပြီလထိ စစ်ကောင်စီ တပ်သားများ မှ တရားလက်လွတ်သတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှု၊ လုယက်မှု၊ အိမ်မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့

ယခုနောက်ဆုံးရ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဆိုင်ရာ အချက်အလက်များသည် ရှမ်းပြည်တောင်ပိုင်း ရွှင်မြို့နယ် အတွင်း ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှဧပြီလထိ စစ်ကောင်စီတပ်သားများမှ ကျူးလွန်ခဲ့သောအချက်အလက်များဖြစ်သည်။ ဓနကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းပါဝင်သော ရွှင် မြို့နယ်သည် မူလကအခြေစိုက်ထားသော စစ် ကောင်စီတပ်တခုမရှိခဲ့ပါ။ သို့သော်လည်းထိုဒေသရှိ အင်အားကြီးမားလာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့၏ ခုခံတော်လှန်မှုကို ဖြိုခွင်းရန်အတွက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကလေးအခြေစိုက်ခမရ ၁၁၂ နှင့် ၁၁၅ ၊ ရပ်စောက်အခြေစိုက် ခမရ ၅၀၈ နှင့် ၅၀၉ တို့ဖြန့်ကျက်ဝင်ရောက်လာခဲ့သည်။

ထိုကာလအတွင်း အပြစ်မဲ့ဒေသခံပြည်သူဝဦးအသတ်ခံခဲ့ရပြီး (၄င်းတို့ထဲမှဇဦးမှာ ညဦးပန်း နှိပ်စက်ခံရကာ အစုလိုက်အပြုံလိုက်သတ်ခံခဲ့ရ) ၂၅ ဦးဖမ်းဆီးခံခဲ့ရသည်။ နေအိမ် ၆ လုံးမွေ့နှောက် လုယက်ခံခဲ့ရပြီး ၇ လုံးမီးရှို့ဖျက်ဆီးခံခဲ့ ရသည်။ အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နွားဘန်းကြီး၊ လွှစင်၊ လယ်ကိုင်းနှင့်ပဲရင်းတောင် ကျေးရွာများမှ ဒေသခံပြည်သူ ၈၀၀ ကျော်သည် ၄င်းတို့၏ နေအိမ်များကိုစွန့်ခွာကာ ကျေးရွာအနီးရှိ တောတောင်များ အတွင်းရှောင်တိမ်းနေထိုင်နေရသည်။


စစ်ကောင်စီတပ်သားများမှ ဆိုင်ကယ်မောင်းလာသောပြည်သူတစ်ဦးကိုပစ်သတ်ခဲ့

ရွှင်မြို့နယ် နွားဘန်းကြီးကျေးရွာအုပ်စု နွားဘန်းကြီးကျေးရွာတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်ညနေပိုင်းက အသက် ၂၁ အရွယ်ရှိမောင်ဇင်မင်းခိုင်သည် ၄င်း၏ မော်တော်ဆိုင်ကယ်ဖြင့် ၄င်းတို့ မိသားစုပိုင်သံပုရာခြံမှ အိမ်သို့ ပြန်လာရာ လမ်းတွင် နွားဘန်းကြီးကျေးရွာအတွင်းသို့ မောင်းနှင်လာသော စစ်ကောင်စီကားပေါ်မှ စစ်ကောင်စီ တပ် သားများ၏ပစ်သတ်ခြင်းကိုခံခဲ့ရသည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် ခမရ ၁၁၂ နှင့် ခမရ ၁၁၇ မှဖြစ်ပြီး ရွာအတွင်း သို့အရှိန်ဖြင့် မောင်းနှင်လာခြင်းဖြစ်သည်။ မောင်ဇင်မင်းခိုင်အားပစ်သတ်ပြီးနောက် ၄င်းတို့သည် သူ၏ ရုပ်အလောင်းကို ကလေးဆေးရုံ သို့ ယူဆောင်သွားကာ မိသားစုကိုအကြောင်းမကြားဘဲ မီးသင်္ဂြိုဟ်ခဲ့သည်။

မောင်ဇင်မင်းခိုင်သည် ကရင်နီပြည် မော်ချီးသတ္တုတွင်းမှ ရွှင်မြို့နယ်ရှိမိသားစုနှင့် နေထိုင်ရန် ပြန်လာသော သာမန်အလုပ်သမားတစ်ဦးသာဖြစ်သည်။

ရွှင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများမှ စစ်ရာဇဝတ်ကျူးလွန်ခဲ့သော နေရာ (ဖေဖော်ဝါရီ - ဧပြီလ ၂၀၂၂)



ပြည်သူများမတရားဖမ်းဆီးချုပ်နှောင်မှုများ

၂၀၂၂ ခုနှစ်မတ်လ ၁၈ ရက်နေ့ မနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်သားစဦးခန့်သည် နန်းခုံကျေးရွာအုပ်စု ပဲရင်းတောင်ရွာမှ အမျိုးသား ၃ ဦးကို ၎င်းတို့၏နေအိမ်တွင်ဖမ်းဆီးခဲ့ကာ ရွာငံမြို့နယ်သို့ခေါ်ဆောင် သွားခဲ့သည်။ ၎င်းတို့ကိုယခုအချိန်အထိ မည်သည့်နေရာတွင်ထိန်းသိမ်းထား သည်ကိုမသိရပေ။

၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက် မနက် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်သားများသည် ပဲရင်းတောင်ရွာမှ ပြည်သူ ဦးနေ ဝင်းကိုဖမ်းဆီးကာ ညောင်ရွှေမြို့အနီးရှိ တောင်လေးလုံးထောင်သို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မနက် ၆ နာရီခန့်တွင်စစ်ကောင်စီတပ်သားများသည် လယ်ကိုင်းကျေးရွာအုပ်စု လယ် ကိုင်းရွာသို့ရောက်လာပြီး ရွာအတွင်းရှိလူငယ်များ၏ဖုန်းကိုစစ်ဆေးကာ လူငယ် ၂၁ ဦးကို ကလောရိုငှင်း တို့တပ် သို့ ခေါ်ဆောင်သွားခဲ့သည်။ ယနေ့အချိန်အထိ ထိုလူငယ်များနှင့် အဆက် အသွယ်ပြတ်တောက် လျက်ရှိသည်။

ရွာသူရွာသားများ၏နေအိမ်များကို လုယက်ခြင်းနှင့်မီးရှို့ဖျက်ဆီးခြင်း

၂၀၂၂ ခုနှစ်မတ်လ ၂၀ ရက် မနက် ၂နာရီခန့်ကျင်ခန့်တွင် ပဲရင်းတောင်ကျေးရွာရှိနေအိမ် ၅လုံးကို စစ်ကောင်စီ တပ်သားများမှ မွေနှောက်ရှာဖွေကာပစ္စည်းများကိုလုယက်သွားခဲ့သည်။

၂၀၂၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သားများသည် နွားဘန်းကြီးကျေးရွာ၌ CDM လှုပ်ရှားမှု တွင်ပါဝင်ခဲ့သည့် ဒေါ်ဆွေဝါဝါ၏နေအိမ်ကို ဓာတ်ဆီလောင်းကာ မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါစစ် ကောင်စီတပ်သားများသည် နွားဘန်းကြီးကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် တပ်စွဲနေထိုင်နေသည်မှာ တစ်လ ခန့်ရှိနေပြီး ကျေးရွာအတွင်းသို့ ဖြတ်သွားဖြတ်လာ သူများကို စစ်ဆေးလေ့ရှိသည်။

၂၀၂၂ ခုနှစ်ဧပြီလ ၁၃ ရက်နေ့မနက် ၁နာရီခန့်တွင် စစ်ကောင်စီတပ်သား ၂၀ခန့်သည် နန်းခုံကျေးရွာအုပ်စု လွှစင် ကျေးရွာအတွင်းသို့ ကားများဖြင့်ရောက်ရှိလာကာ ဦးနီနှင့်ဦးစိတို့၏ အိမ်နှစ်လုံးကိုမီးရှို့ဖျက်ဆီး ခဲ့သည်။



လွှစင်ကျေးရွာရှိနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးပုံ

၂၀၂၂ ခုနှစ်ဧပြီလ ၁၈ ရက်နေ့ ည၈နာရီတွင် စစ်ကောင်စီတပ်သားများသည် နွားဘန်းကြီးကျေးရွာ အုပ်ချုပ်ရေး မှူး
ဟောင်း ကိုဝင်းခိုင်၏အိမ်ကိုမီးရှို့ခဲ့ကြသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားများသည် နွားဘန်းကြီးကျေးရွာရှိ ကိုဖိုးခိုင် ၏နေ
အိမ် ကိုမီးရှို့ဖျက်ဆီးရာမိုးရွာလာသောကြောင့် မီးမလောင်သဖြင့် စစ်ကောင်စီတပ်သားများသည် တူများဖြင့်ထု ရိုက်
ဖျက်ဆီးခဲ့ကြသည်။

၂၀၂၂ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်သားများသည် နွားဘန်းကြီးကျေးရွာရှိ ကိုသက်ဦး၏
နေအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ကြသည်။

၂၀၂၂ ဧပြီလ ၂၂ ရက်နေ့ မနက် ၁နာရီခန့်တွင် စစ်ကောင်စီတပ်သားများသည် ပဲရင်းတောင်ကျေးရွာရှိ ဦးနေဝင်း၏
ခြံဝင်းတစ်ဝင်းတည်းရှိနေအိမ်နှစ်လုံးကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ညဦးပန်းနှိပ်စက်ကာအစုအပြုံလိုက်သတ်ဖြတ်မှုများ

၂၀၂၂ ခုနှစ်ဧပြီလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်သားများနှင့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင် များအ
ကြား ဧပြီလ ၁၅ ရက်နေ့မှစတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တောထဲတွင် ပုန်းရောင် နေရသော ပဲရင်း
တောင် ကျေးရွာမှ အမျိုးသား ၉ဦးတို့သည် ရွာသို့ပြန်လာရာတွင် စစ်ကောင်စီတပ်သားများ၏ဖမ်းဆီး ခြင်းကိုခံခဲ့
ရသည်။ စစ်ကောင်စီတပ်သားများသည် ရွာသားများ၏ လက်နှင့် ဝမ်းဗိုက်တို့ကို ဓားဖြင့်မွန်းကာနှိပ်စက်ခဲ့ပြီး
နောက်ပစ်သတ်ကာ ပဲရင်းတောင်ကျေးရွာ အနောက်ဘက်ရှိကွင်းပြင်ထဲတွင် ၎င်းတို့၏ရုပ်အလောင်းကို ကား
တာယာများဖြင့်မီးပုံရှို့ခဲ့ကြသည်။

ဧပြီလ ၂၀ ရက်နေ့တွင် ရွာသားများသည် မီးရှို့ခံထားရသော ရုပ်အလောင်းများကိုတွေ့ရှိခဲ့ရသည်။ အချို့ရုပ် အ
လောင်းများမှာ တစ်စိတ်တစ်ပိုင်းသာ မီးလောင်ခဲ့သဖြင့် ဓားဒဏ်ရာများနှင့် သေနတ်ကျည် ရာများကိုတွေ့ မြင်ခဲ့
ရသည်။ ရွာသားများသည် ရုပ်အလောင်းများကို မီးသင်္ဂြိုဟ် ခဲ့ကြသည်။

သေဆုံးသူများမှာကိုတင်ဖေ (၄၈နှစ်) ကိုလှစိုး (၃၀နှစ်)၊ ကိုထွန်းဦး (၄၃နှစ်)၊ ကိုသက်အောင်(၃၇နှစ်)၊ ကိုမျိုးထွေး
(၂၇နှစ်)၊ ကိုဝင်းနိုင် (၅၀)နှစ်၊ ကိုဗထူး၊ ကိုလှရွှေ၊ ကိုဖိုးပြောင်တို့ဖြစ်ကြသည်။

ပဲရင်းတောင်ဒေသခံအများစုမှာ ဆက်လက်တိမ်းရှောင်နေကျပြီး အိမ်ပြန်ရန်ကြောက်ရွံ့နေကြဆဲ ဖြစ်သည်။

ဆက်သွယ်ရန်

- စိုင်းဟော်ရှန် +66 94-728-6696 (ရှမ်း၊ အင်္ဂလိပ်)
- ယိုင်းလျန်းဟန် +66 62 569 5220 (ရှမ်း၊ မြန်မာ)
- စိုင်းဆန်လွယ် +66: 88 680 4913 (ရှမ်း၊ မြန်မာ)